



၃၉၆, အိန်ဒိုကျွန်း, လိမတီဉ်, ဝှ်တကုဉ်
 Ph. 95-1-214899(Ext. 124)
 E.mail. kbccd08@gmail.com

ပုၤကညီဘျာထံခဝုရျာဉ်

တၢ်ကစိဉ်ကြၢးသ့ဉ်ညါ

နိဉ်ဂံၢ်(၁)

လါမုးတြုၤခါရံၤ, ၂၀၁၅န့ဉ်

ပုၤကညီဘျာထံခဝုရျာဉ် [၉၇]ဘျီတဘျီ ကမ္ပာၢ်တၢ်အိဉ်ဖိဉ်ဖးဒိဉ်အကစိဉ်

လၢယွၤအတၢ်ဆိဉ်ဂုၤအဒိဉ်အမုၢ်လၢပတဲတသ့တလၢဉ်ဘဉ်အယံ, ပမၤဝံၤဘဉ်က့ၤပုၤကညီဘျာထံခဝုရျာဉ်(၉၇)ဘျီတဘျီတၢ်အိဉ်ဖိဉ်ဂုၤဂုၤဘဉ်ဘဉ်ဒီး သးအိဉ်ဟံၤဖျါထီဉ်က့ၤ တၢ်အိဉ်ဖိဉ်ဖးဒိဉ်ကစိဉ်အံၤဒီးန့ဉ်လၢကမုၢ်တၢ်သးခုၤလၢပုၤလၢအဖးဘဉ်ကိးဂၢၤဒဲးအဂီၢ်န့ဉ်လီၤ. ပစံးဘျးဒီးဆၢဂုၤဆၢဝါက့ၤ ပကီၢ်ပံဉ်သ့ဉ်ယဉ်ဝတံဉ်ပုၤကညီဘျာထံတၢ်အိဉ်ဖိဉ်သကိးတၢ်အိဉ်ဖိဉ်ခိဉ်န့ၢ်တဖဉ်, တၢ်အိဉ်ဖိဉ်ဖိတဖဉ်ဒီးတၢ်အိဉ်ဖိဉ်ဖိလၢလီၢ်ယံလီၢ်ဘူး ကိးဂၢၤဒဲးလၢ အတၢ်အိဉ်တၢ်သးအိဉ်အယံန့ဉ်လီၤ. မံယွၤအတၢ်ဆိဉ်ဂုၤ လၢပုၤကညီဘျာထံခဝုရျာဉ်ဟ့ဉ်တန့ၢ်တသ့ဘဉ် ကလီၤဘဉ်က့ၤလၢသ့ဝဲကိးဂၢၤဒဲးအလီၤတက့ၢ်.

၁.တၢ်အိဉ်ဖိဉ်ဖးဒိဉ်အဆၢကတီၢ်, တၢ်လီၢ်တၢ်ကျဲးဒီးတၢ်တိဉ်ထူတၢ်ဆၢကတီၢ်- ၂၀၁၄န့ဉ်, လါဒံၤစုဘၢဉ်(၃၁)သီဟါတုၤ ၂၀၁၅န့ဉ်, လါယနုၤအါရံၤ(၄)သီဟါ တၢ်လီၢ်တၢ်ကျဲး- ကီၢ်ပံဉ်သ့ဉ်ယဉ်ဝတံဉ်ပုၤကညီဘျာထံတၢ်အိဉ်ဖိဉ်သကိးတၢ်အိဉ်ဖိဉ်, ဝှ်သ့ဉ်ယဉ်ဝတံဉ် တၢ်တိဉ်ထူ - “လၢထီဉ်ပံၤထီဉ်လၢကစၢ်ယွၤအကလုၢ်ကထါ” (ယံၤရူၤဝး၇-၉, ယၤ ဝး၂၂-၂၅, ယယး ၃း၁-၃, ၂တံၤ ၃း၁၅-၁၇)

- ၂.တၢ်ရဲဉ်လီၤကျဲးလီၤတဖဉ်
- က. တၢ်အိးထီဉ်တၢ်ရဲဉ်တၢ်ကျဲးအမူး
 - လါဒံၤစုဘၢဉ်(၃၁)သီ, ၂၀၁၄န့ဉ် ဟါ(၆:၀၀-၇:၀၀)န့ဉ်ရံဉ်
 - ပုၤဟၤလီၢ်ဆုဉ်နီၤ - Rev.ယွၤဒုးမူ (န့ဉ်ရွဲဉ်သယံ)
 - တၢ်သးဝံဉ်ရံ - ခဝုရျာဉ်ဝဲလီၢ်ပုၤမၤတၢ်ဖိ
 - တၢ်ကစိဉ် - သရဉ်မုဉ်ဒီးကထာဉ်မုဉ်မိဉ်
 - တၢ်သးဝံဉ်ရံ - လံာ်စီဆုကုၢ်ဟံၤဖိဉ်
 - နီဉ်ဝံဉ်ခံအတၢ်ကတီၢ် - Rev. Dr. ကြံထဉ်ဒုၢ်(ကရၢခိဉ်)
 - တၢ်ကတီၢ်တုၢ်လီၢ်သမံၤလီၤဆီ - Rev. Dr. စံမစၢဉ်(န့ဉ်ရွဲဉ်)
 - တၢ်ထုကဖဉ် - Rev. Dr. ခြံန့ဉ် (ပုၤဟ့ဉ်ကုဉ်တၢ်)
 - တၢ်ဆိဉ်ဂုၤပျါတၢ် - Rev. လါဖိ (ကရၢခိဉ်စၢၤ)
 - ပအိဉ်ဒီးသမံၤလီၤလၢဟဲအိဉ်သကိးပုၤတနီၤ ဒီးဘဉ်တၢ်တုၢ်လီၢ်အိၤ
 - လၢခဝုရျာဉ်န့ဉ်ရွဲဉ်န့ဉ်လီၤ.
 - Rev.ဆဉ်မူ (KBCUSA ကရၢခိဉ်)
 - Rev.Dr. ခြံန့ဉ် (MBC)
 - ဖုသရဉ်ဒိဉ်ဝံသီဝါ (Australia)
 - Rev. Moses (ဝးဘျာထံခဝုရျာဉ်)
 - Rev. အဲထနံဉ်ထီ (Australia) တဖဉ်န့ဉ်လီၤ.

ကီၢ်ပံဉ်သ့ဉ်ယဉ်ဝတံဉ်အတၢ်တုၢ်လီၢ်တၢ်ရဲဉ်တၢ်ကျဲး ပုၤဟၤလီၢ်ဆုဉ်နီၤ - Rev. ခုရျာဉ်(ကီၢ်န့ဉ်ရွဲဉ်) တၢ်ကတီၢ်တုၢ်လီၢ်- Rev. ကုၢ်အုမိဉ်(ကီၢ်ခိဉ်စၢၤ) တၢ်တုၢ်လီၢ်တၢ်သးဝံဉ်လၢကီၢ်ဖိကီၢ်လၢတဖဉ်န့ဉ်လီၤ.



တၢ်မံၤလီၤဆီတဖဉ်



ခ.ဂီၤထာဉ်သၢတၢ်ထုကဖဉ်အတၢ်ရဲဉ်တၢ်ကျဲး ကိးဂၢၤဒဲးဂီၤ(၅း၃၀-၆း၀၀)န့ဉ်ရံဉ်ဂီၤထာဉ်သၢတၢ်ထုကဖဉ်အတၢ်ရဲဉ်တၢ်ကျဲးဘဉ်တၢ်သးကျဲးအီၤလၢ ပုၤကညီဘျာထံခဝုရျာဉ်တၢ်သးခုၤကစိဉ်ဒီးမံးရူၢ်ဝဲၤကျဲးန့ဉ်လီၤ.

ဂ.တၢ်ဘျုးတၢ်ဘၢအတၢ်ရဲၣ်တၢ်ကျဲၤတဖၣ်

လါဒိၣ်စ့ဘၢၣ်(၃၁)သီ နံၣ်ဆဲးဆၢတၢ်ဘၢ

*ဟါ(၁၁:၀၀)န့ၣ်ရဲၣ်
ပှၤဟ့ၣ်တၢ်ကစီၣ် - သရၣ်မၤပဲၤကွဲၣ်(ပဘယဖ)

လါယနူၤအါရံၤ(၁)သီ

*ဂီၤ(၇:၀၀)န့ၣ်ရဲၣ်
ပှၤဟ့ၣ်တၢ်ကစီၣ် - Rev. Dr. ကျၢၤတီၢ်(ပဘယဖ)

*ဂီၤ(၁၀:၀၀)န့ၣ်ရဲၣ်
ပှၤဟ့ၣ်တၢ်ကစီၣ် - သရၣ်အဲၣ်လၢၣ်လဲၤစလီၤ(ကီၢ်တကူၣ်)

*ဟါ(၂:၀၀)န့ၣ်ရဲၣ်
ပှၤဟ့ၣ်တၢ်ကစီၣ် - သရၣ်ဒိၣ်ဆၣ်အဲၣ်ဂ့ၤ (ကီၢ်ပသံၣ်မိမ့း)

*ဟါ(၆:၀၀)န့ၣ်ရဲၣ်
ပှၤဟ့ၣ်တၢ်ကစီၣ် - သရၣ်ဒိၣ်အဲထနံၣ်ထီၣ် (Australia)

လါယနူၤအါရံၤ(၂)သီ

*ဂီၤ(၇:၀၀)န့ၣ်ရဲၣ်
ပှၤဟ့ၣ်တၢ်ကစီၣ် - Rev. Dr. စဲၤရးစံၣ်စ့ၣ်(ကီၢ်ဟီၤကတး)

*ဂီၤ(၁၀:၀၀)န့ၣ်ရဲၣ်
ပှၤဟ့ၣ်တၢ်ကစီၣ် - Rev. Dr. မုၢ်စိ(ကီၢ်ပကိတကူၣ်)

*ဟါ(၂:၀၀)န့ၣ်ရဲၣ်
ပှၤဟ့ၣ်တၢ်ကစီၣ် - Rev. ရှုမူၤအုလးတီၢ်(ကီၢ်ပံၣ်သ့ၣ်ယၣ်ဝံၣ်တၢ်)

*ဟါ(၆:၀၀)န့ၣ်ရဲၣ်
ပှၤဟ့ၣ်တၢ်ကစီၣ် - Rev. Dr. နံၤဒိၣ်ထူ (ကီၢ်တီၤအူပကူ)

လါယနူၤအါရံၤ(၃)သီ

*ဂီၤ(၇:၀၀)န့ၣ်ရဲၣ်
ပှၤဟ့ၣ်တၢ်ကစီၣ် - Rev. ခွဲၤန့ၢ်(ကီၢ်တီၤအူပကူ)

*ဂီၤ(၁၀:၀၀)န့ၣ်ရဲၣ်
ပှၤဟ့ၣ်တၢ်ကစီၣ် - သရၣ်မုၢ်သ့ၣ်စးယံး(ကီၢ်ဆိထံး)

*ဟါ(၂:၀၀)န့ၣ်ရဲၣ်
ပှၤဟ့ၣ်တၢ်ကစီၣ် - Rev. ကိုလဝု (ကီၢ်ဒဝဲၣ်ဘျး)

*ဟါ(၆:၀၀)န့ၣ်ရဲၣ်
ပှၤဟ့ၣ်တၢ်ကစီၣ် - တၢ်စံၣ်တဲၤတဲၤလီၤခီဖျိတၢ်ဒုးန့ၣ်
ကီၢ်ဟီၤကတးခ.တဖိလံၤတဖၣ်

လါယနူၤအါရံၤ(၄)သီ

*ဂီၤ(၇:၀၀)န့ၣ်ရဲၣ်
ပှၤဟ့ၣ်တၢ်ကစီၣ် - သရၣ်ထူပုၤဖိ(ကီၢ်ချၢၣ်လွံၣ်ထူၣ်)

*ဂီၤ(၁၀:၀၀)န့ၣ်ရဲၣ်
ပှၤဟ့ၣ်တၢ်ကစီၣ် - Rev. Dr. ကြိထံၣ်ဒုၢ်(ကရၢခိၣ်)

*ဟါ(၂:၀၀)န့ၣ်ရဲၣ်
ပှၤဟ့ၣ်တၢ်ကစီၣ် - Rev. Dr. ဟ့ၣ်မုၢ်ထူ(ကီၢ်တီၤအူဘဲၣ်မိၤပှၤ)

*ဟါ(၈:၀၀)န့ၣ်ရဲၣ်တၢ်ဟံၣ်စီဆ့ၣ်သးတၢ်ဘၢ
ပှၤဟ့ၣ်တၢ်ကစီၣ် - Rev. Dr. မိစဲးသ့ (ကီၢ်ပကိတကူၣ်)



ကီၢ်အတၢ်ထူၤလီၢ်တၢ်သးဝံၣ်

သရၣ် သရၣ်မုၢ်လၢစံၣ်တဲၤတဲၤလီၤတၢ်တဖၣ်



သရၣ်ပုၤပဲၤကွဲၣ်



Rev. Dr. ကျၢၤတီၢ်



သရၣ်အဲၣ်လၢၣ်လဲၤစလီၤ



သရၣ်ဒိၣ်ဆၣ်အဲၣ်ဂ့ၤ



သရၣ်ဒိၣ်ဆၣ်အဲၣ်ဂ့ၤ



Rev. Dr. စဲၤရးစံၣ်စ့ၣ်



Rev. Dr. မုၢ်စိ



သရၣ်ဒိၣ်ဆၣ်အဲၣ်ဂ့ၤ



Rev. Dr. နံၤဒိၣ်ထူ



Rev. ခွဲၤန့ၢ်



သရၣ်မုၢ်သ့ၣ်စးယံး



သရၣ်ဒိၣ်ဆၣ်အဲၣ်ဂ့ၤ



သရၣ်ထူပုၤဖိ



Rev. Dr. ကြိထံၣ်ဒုၢ်



Rev. Dr. ဟ့ၣ်မုၢ်ထူ



Rev. Dr. မိစဲးသ့



တၢ်ကစီၣ်ဒိၣ်ပျီတၢ်ဒုးန့ၣ် လၢကီၢ်ဟီၤကတးခ.တဖၣ်

ဃ.တၢ်ရဲၣ်တၢ်ကျဲၤလီၤဆိတနီၤ

(၁)လံာ်လီၤဒီးတၢ်ဆဲးတၢ်လၢအတၢ်ရဲၣ်တၢ်ကျဲၤဘၣ်တၢ်သးကျဲၤအိၣ်ဖျိ
ကီၢ်ချၢၣ်လွံၣ်ထူၣ်,အိၣ်ဒီးတၢ်ဟံၣ်ဖျါကညီတၢ်ဆဲးတၢ်လၢ, တၢ်အိၣ်ဘျး
ဒီးကညီတၢ်ဝဲၤကလံာ်ဒီးတၢ်ဟံၣ်ဖျါကျိၣ်အဂ့ၢ်တဖၣ် ဖဲလါယနူၤအါရံၤ
(၃)သီဟါ(၇:၀၀-၉:၀၀)န့ၣ်ရဲၣ်န့ၣ်လီၤ.



ဖိၤလီၤတၢ်ဆဲးတၢ်လၢအတၢ်ဟ့ၣ်ဖျိ



ဖိၤလီၤတၢ်ဆဲးတၢ်လၢအတၢ်ဟ့ၣ်ဖျိ

(၂)တၢ်ပြၢတဖၣ်

ခဝုရၢၣ်တဘျီအံၤ ဝဲၤကျိၤလၢသးစၢ်တၢ်မၤဂီၢ်အိၣ်ဒီး ကရၢၢ်
တၢ်သးဝံၣ်ပြၢ, ဃံာ်လွံၣ်တၢ်သးဝံၣ်ပြၢ ဒီးဖျါပျီတၢ်ပြၢတဖၣ်န့ၣ်လီၤ.
ကရၢၢ်တၢ်သးဝံၣ်ပြၢ ကီၢ်လၢန့ၣ်လီၤသတြီၤတၢ်အိၣ်(၁၅) ကီၢ်,
ဃံာ်လွံၣ်တၢ်သးဝံၣ်ပြၢ(၁၂)ကီၢ်ဒီး ဖျါပျီတၢ်ပြၢ(၁၂)ကီၢ်န့ၣ်လီၤ.
ကရၢၢ်တၢ်ပြၢခိၣ်ဖးတၢ - ကီၢ်တကူၣ်
ဃံာ်လွံၣ်တၢ်ပြၢခိၣ်ဖးတၢ - ကီၢ်ပံၣ်သ့ၣ်ယၣ်ဝံၣ်တၢ် ဒီး
ဖျါပျီတၢ်ပြၢခိၣ်ဖးတၢ - ကီၢ်ပသံၣ်မိမ့း န့ၣ်လီၤ.

